



ရက်စွဲ။ ။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်

### ဘဏ်ခွဲဖွင့်လှစ်ခြင်းအားအသိပေးပန်ကြားခြင်း

၁။ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၏ (၄၅) ခုမြောက်ဘဏ်ခွဲဖြစ်သော မြဝတီဘဏ်ခွဲအား (၂၃-၁၂-၂၀၁၉)ရက်နေ့နံနက်ပိုင်းမှစ၍ဘဏ်ခွဲဖွင့်လှစ်ပြီး၊ ဖွင့်လှစ်နေ့မှစပြီးဘဏ်လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်းရင်းနှီးမြှုပ်နှံသူများနှင့်အစုရှယ်ယာရှင်များသို့အသိပေးကြေငြာအပ်ပါသည်။ အဆိုပါဘဏ်ခွဲအားအမှတ်-၁၀၆၊ (၄) ရပ်ကွက်၊ ရွှေမြင်းဝန်ဘုရားကြီးအရှုဘက်မုဒ်ဘေး၊ ဓါတုကလျာလမ်းထောင့်၊ မြဝတီမြို့၊ ကရင်ပြည်နယ်တွင်ဖွင့်လှစ်ပြီးဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအားဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ ယင်းဘဏ်ခွဲသည်ကရင်ပြည်နယ်တွင်ပထမဆုံးဖွင့်လှစ်သည့်ဘဏ်ခွဲတစ်ခုဖြစ်ပါသည်။ ဘဏ်ခွဲများတိုးချဲ့ဖွင့်လှစ်ခြင်းကြောင့်ဒေသခံပြည်သူများငွေကြေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင်လုံခြုံစိတ်ချမှုရှိခြင်း၊ ငွေကြေးဆိုင်ရာလုပ်ငန်းများကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ပြီးကရင်ပြည်နယ်နှင့်နိုင်ငံတော်၏စီးပွားရေးတိုးတက်မှုကိုတစ်ဖက်တစ်လှမ်းအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများဘဏ်လီမိတက်

Date – 18<sup>th</sup> December, 2019

## Opening New Branch

1. We are very pleased to announce to the Investors and Shareholders that our 45<sup>th</sup> branch of MCB at Myawaddy will be opened since the morning of 23<sup>rd</sup> December, 2019 and operated the banking services. The Branch is located at No-106, 4<sup>th</sup> Quarter, beside east gate of Shwe Min Won Pagoda, corner of Dadukalyar Road, Myawady Township, Kayin State.
2. This is MCB's 1<sup>st</sup> branch opened in Kayin State. Local people will have the opportunities to access easy and safe financial transactions in timely manner for their business in the state and consequently it will contribute the economic development not only in Kayin State but also in the nation.



Myanmar Citizens Bank Ltd.,